


# Tsamkhaio Chi

မိသားစုလုပ်ငန်း







# Jünyiuüh chih thingji.

မေမေထမင်းချက်နေတယ်၊  
မိသားစု အားလုံးစားဖို့ကွယ်။



# Jüpoüh thsah ouji.

ဖေဖေ ပလိုင်းရက်နေတယ်၊  
တောင်ယာသွားရင် သုံးဖို့ကွယ်။



Jüdeiüh waai lemleji, jüpo  
dungai mok noi kü.

ကိုကိုနီးဖြာပေးနေတယ်၊  
ဖေဖေအနားမှာ ထိုင်လို့ရယ်။





Jünou üh khiam khaiu kü,  
jünyiu ta hathsuji.

မမ ရေခပ်ပေးနေတယ်၊  
မေ့မေ့အတွက်ကွယ်။



Jünyai üh ne phet ji, jünüoüh  
luko hathsuji.

မေမေအဝတ်လျှော်နေတယ်၊  
ညီမလေးလည်း ဝိုင်းကူတယ်။



Jüjiüh chiu haiuji, ngüh luko  
hathsuji.

ဘွားဘွားပန်းကန် ဆေးတော့ကွယ်၊  
သားသားဝိုင်းကူတယ်။



Apemüh chi nü khem nai khiam  
nü ping heji.

ကိုယ်စီလုပ်ငန်း ပြီးတော့ကွယ်၊  
ရေမိုးချိုးပြီး အလှဆင်မယ်။





Jünyaiüh chih nü khem nai ngüh  
luko hathsuji.

မေမေထမင်းဟင်း ခူးတော့ကွယ်၊  
သားသား၊ မီးမီး ဝိုင်းကွတယ်။



Tsammong hoi apem kam kü  
chih heji.

မိသားစုတွေ စုံတော့ကွယ်၊  
ထမင်းဝိုင်းဖွဲ့ စားကြတယ်။



Monglingji, monglingji, sam  
apem monglingji.

ပျော်တယ်၊ ပျော်တယ်၊ တို့မိသားစုအားလုံး ပျော်တယ်။





ခယမ်ညူငန် (နာဂ) စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

